

“ကားတိုင်၏ နက်နဲခြင်း” – (၁)

THE MYSTERY OF THE CROSS – PART (1)

သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်ပေါ် အသေခံခြင်းအားဖြင့် လောက၏ ကယ်တင်ရှင်ဖြစ်လာပုံကို လေ့လာကြမည်ဖြစ်ပါသည်။ သခင်ယေရှုသည် ခရစ်ယာန်များကိုသာ ကယ်တင်ခဲ့ခြင်းဖြစ်ပါသလား? (သို့မဟုတ်) လူအပေါင်းကို ကယ်တင်ခဲ့ခြင်းဖြစ်ပါသလား? ဤမေးခွန်းကို များစွာသော အဖြေများပေးခြင်း အားဖြင့် လူအများ၏ စိတ်ထဲ၌ များစွာ ရှုပ်ထွေးခဲ့ရပါသည်။ သို့သော်အဖြေမှာ မည်သည့်အရာဖြစ်ပါသနည်း? သမ္မာတရားသည် မည်သည့်အရာဖြစ်ပါသနည်း? ဤမေးခွန်းအဖြေကို ကားတိုင်၏ နက်နဲခြင်း၌ တွေ့ရမည်ဖြစ်ပါသည်။ ၎င်းကို ယော ၁၂:၃၂ ၌ တွေ့ရပါသည်။

“ငါသည်လည်း မြေကြီးနှင့်ခွဲ၍ မြှောက်ထားခြင်းကိုခံရလျှင် လူအပေါင်းတို့ကို ငါထံသို့ ငါဆွဲမည်ဟု မိန့်တော်မူ၏။”

ဤအဓိပ္ပါယ်မှာ မည်သို့ဖြစ်ပါသနည်း? ဤနေရာ၌ လူအပေါင်းတို့ကို ငါထံသို့ ငါဆွဲမည်ဆိုသည့်အချက်ကို သတိပြုပါ။ လူအပေါင်းမှာ မည်သူတွေဖြစ်ပါသနည်း? ခရစ်ယာန်ကျမ်းကိုဆိုလိုခြင်းလား (သို့) လောကတစ်ခုလုံးကို ဆိုလိုခြင်းဖြစ်ပါသလား? ထို့နောက် လူအပေါင်းတို့ကို ငါထံသို့ ငါဆွဲမည်ဆိုသည့် အဓိပ္ပါယ်မှာ ကောင်းကင်ဘုံသို့ ခေါ်ဆောင်မည်ကို ရည်ညွှန်းပါသလား? ဤကဲ့သို့ လူအပေါင်းကို ကောင်းကင်ဘုံသို့ ဆွဲမည်ဟု သခင်ယေရှုပြောနေခြင်းဖြစ်ပါသလား? ဤအရာသည် ကျိုးကြောင်းစီလျော်မှုမရှိသော စဉ်းစားတွေးခေါ်မှုများသာ ဖြစ်ပါလိမ့်မည်။ မြေကြီးနှင့်ခွဲ၍ မြှောက်ထားခြင်း အဓိပ္ပါယ်ကို နောက်တစ်ပိုင်းဖြစ်သော ယော ၁၂ : ၃၃ ၌ ရှင်းပြထားပါသည်။

“ထိုသို့ မိန့်တော်မူသော် မိမိသည် အဘယ်သို့ သေရမည့် အရိပ်ကို ပေးတော်မူ၏”

ဟုတ်ပါသည်။ ဤအရာမှာ ကားတိုင်ပေါ်၌ အသေခံခြင်းကို ရည်ညွှန်းပါသည်။ ကားတိုင်ပေါ် အသေခံသောသူသည် မြေကြီးမျက်နှာပြင်အပေါ်၌ သေရသလို သခင်ယေရှုသည်လည်း မြေကြီးနှင့်ခွဲ၍ မြှောက်ထားခြင်းခံရမည်ကို ဆိုလိုပါသည်။ “ခရစ်တော်၏ ဝေဒနာများ” ရုပ်ရှင်တွင် ကျွန်ုပ်တို့သတိထားကြည့်ရှုနိုင်ပါသည်။ ဤ သို့ဆိုလျှင် ကားတိုင်ပေါ် သခင်ယေရှု၏ အသေခံခြင်းအားဖြင့် လူအပေါင်းတို့ကို သူထံသို့ မည်ကဲ့သို့ ဆွဲမည်နည်း? ဤအရာသည် နက်နဲသောအရာဖြစ်ပါသည်။ ဒီကနေ့ ကျွန်ုပ်တော်တို့ နားလည်မည့်အရာလဲဖြစ်ပါသည်။

(က) လူအပေါင်းအား ရွေးနှုတ်ကယ်တင်ခြင်း

ဦးစွာ သခင်ယေရှုဖွားမြင်သောအချိန်၌ ကောင်းကင်တမန် ဟောပြောခဲ့သော သတင်းစကားကို လေ့လာခြင်းအားဖြင့် လူအပေါင်းအတွက် ရွေးနှုတ်ကယ်တင်ခြင်းကို ကြည့်ရှုကြမည်ဖြစ်ပါသည်။

လု ၂ : ၁၀ - ကောင်းကင်တမန်ကလည်း ကြောက်ရွံ့ခြင်းမရှိကြနှင့်၊ လူအပေါင်းတို့ ဝမ်းမြောက်ဝမ်းသာစရာသတင်းကို ငါသည် သင်တို့အား ကြားပြောရ၏။

မည်ကဲ့သို့ သခင်ယေရှု၏ မွေးဖွားခြင်းသည် လူအပေါင်းအတွက် ဝမ်းမြောက်ဝမ်းသာစရာ သတင်းဖြစ် ခဲ့ပါသနည်း? ဤလူအပေါင်းသည် မည်သူတွေကို ဆိုလိုပါသနည်း? အဖြေ၏ အစိတ်အပိုင်းတစ်ခုကို မ ၁ : ၂၁ ၌ တွေ့ရမည်ဖြစ်ပါသည်။

“သားယောက်ျားကို ဖွားမြင်လိမ့်မည် ထိုသားသည် မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်မည့်သူ ဖြစ်သောကြောင့် ယေရှုဟူသော အမည်ဖြင့် မှည့်ရမည်။”

သခင်ယေရှုသည် ကယ်တင်ရှင်ဖြစ်ခဲ့ပါသည်။ ထိုအရာသည် ယေရှုဟူသော အမည်၏အဓိပ္ပါယ်လည်း ဖြစ်ပါသည်။ သို့သော် မည်ကဲ့သို့သော ကယ်တင်ရှင်ဖြစ်ပါသနည်း? မိမိလူတို့မှာ မည်သူတွေနည်း? သူတို့သည် ဂျူးလူမျိုးများကိုသာ ဆိုလိုခြင်းဖြစ်ပါသလား? ဤအဖြေသည် မည်သို့ရှိပါသနည်း? သခင်ယေရှုသည် မည်သူ တွေအတွက် အမှန်တကယ် အသေခံပါသနည်း? ဤမေးခွန်း၏အဖြေကို သခင်ယေရှုကိုယ်တိုင် ပြောခဲ့သော စကား၌ တွေ့ရပါသည်။

မာ ၁၀ : ၄၅ - မိမိအသက်ကို စွန့်၍ လူများကိုရွေးခြင်းငှါ၎င်း ကြွလာသတည်းဟု မိန့်တော်မူ၏။

ဤအချက်သည် ကျွန်ုပ်တို့ကို ပေးသောအဖြေ၏ အဓိက ကျမ်းပိုဒ်ဖြစ်ပါသည်။ သို့သော် ရွေးနတ်ခြင်း အဖိုးအခ (သို့) Ransom စကားလုံး၏ အဓိပ္ပါယ်မှာ မည်သို့နည်း? လူများကို ဆိုသည့်စကားလုံးသည် မည်သူ တို့ကို ရည်ညွှန်းပါသနည်း?

လူများ (သို့) For many စကားလုံးကို ဒီကနေ့ အသုံးအနှုန်းအားဖြင့် ကြီးမားသော များပြားသော အရေ အတွက်ကို ဆိုလိုပြီး အားလုံးကို မရည်ညွှန်းပါ။ ထို့ကြောင့် ဤကျမ်းပိုဒ်၌ သခင်ယေရှု၏ ရွေးနတ်ခြင်းသည် အ ထက်ပါ အဓိပ္ပါယ်အတိုင်းကို ဆိုလိုပါသလား? သခင်ယေရှုသည် လူများအတွက်သာ အသေခံပြီး အားလုံးအ တွက် မဟုတ်ဘူးလား? ဤအချက်ကြောင့် များစွာသော သူတို့သည် သခင်ယေရှုအသေခံခြင်းသည် သူ့ကို လက်ခံသော သူတို့ အတွက်သာဖြစ်ကြောင်း ဟောပြောနေခြင်းဖြစ်နိုင်ပါသည်။ ဤအခြေအနေမှာ သခင်ယေရှု အတွက် သူ့ကိုယုံကြည်လက်ခံပြီး ခရစ်ယာန်ဖြစ်မှသာ သူတို့တစ်ဦးချင်းစီအတွက် ကယ်တင်ရှင်ဖြစ်နိုင်မည်ဖြစ် ပါသည်။ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှါဆိုသည်မှာ ဤအဓိပ္ပါယ်ဖြစ်ပါသလား? သခင်ယေရှုဆိုလို သည့်အရာကို နားလည်နိုင်ရန် အများ (သို့) For many ဆိုသည့် စကားလုံးကို သမ္မာကျမ်းစာဆိုင်ရာ အသုံးအ နှုန်း၌ မည်ကဲ့သို့ အဓိပ္ပါယ်ရှိကြောင်းကြည့်ရမည်ဖြစ်ပါသည်။ (ဧရာ ၅ : ၁၉)

“တစ်ယောက်သောသူ နားမထောင်သောအားဖြင့် လူများတို့သည် အပြစ်ရောက် သည့် နည်းတူ၊ တစ်ယောက်သောသူ နားထောင်သောအားဖြင့် လူများတို့သည်ဖြောင့်မတ်ရာသို့ရောက်ကြ၏။”

ဤနေရာ၌ လူများဆိုသော စကားလုံးကို သတိပြုပါ (K.J.V) ၎င်းသည် လူအပေါင်းကို ဆိုလိုနေခြင်းဖြစ် ပါသည်။ ထို့ကြောင့် သခင်ယေရှု၏ ရွေးနတ်ခြင်းသည် လူအပေါင်းအတွက် အမှန်တကယ်ဖြစ်ပါသည်။ လူများ ၏ အဓိပ္ပါယ်မှန်မှာ လူအပေါင်းဖြစ်ပါသည်။ ၁တိ ၂ : ၅၊ ၆ တွင် ပိုမိုရှင်းလင်းစွာ တွေ့ရပါသည်။

“ထိုအာမခံသည် လူအပေါင်းတို့ကို ရွေးအံ့သောငှါ ကိုယ့်ကိုကိုယ် စွန့်တော်မူပြီ ”

ရိုးရိုးလေးနှင့် အလွန်ရှင်းပါသည်။ လူအပေါင်းတို့ကို ရွေးအံ့သောငှါ (သို့) Ransom For All သခင် ယေရှုသည် ကားတိုင်းပေါ်၌ အသေခံခဲ့ပါသည်။

(ခ) Ransom (သို့) ရွေးနုတ်ခြင်းအဖိုးအခ၏ အဓိပ္ပါယ်

Ransom သည် ဂရိစကား ANTILUTRON မှ ဆင်းသက်လာပြီး တိတိကျကျ အဓိပ္ပါယ်မှာ တူညီ၍ တိကျသော ရွေးနုတ်ခြင်းအဖိုးအခ ဖြစ်ပါသည်။ ဤရွေးနုတ်ခြင်းအဖိုးအခ စကားလုံးကို (Ransom) ရုပ်ရှင်များတွင် လည်းကောင်း၊ ပြန်ပေးဆွဲခြင်းအမှုများတွင်လည်းကောင်း၊ ဒီကနေ့ ကျွန်ုပ်တို့ ကြားလေ့ရှိပါသည်။ တောင်းဆိုထားသည့်အတိုင်း ပေးရမည့် ငွေအရေအတွက် ပေးပြီးနောက် ဖမ်းဆီးထားသူအား ပြန်လွှတ်ပေးကြပါသည်။ သို့သော် Ransom (သို့) တူညီသော ရွေးနုတ်ခြင်းအဖိုးအခ၏ အဓိပ္ပါယ်မှာ ဒီထက်ပို၍ တိကျနက်နဲပါသည်။

ဥပမာ - ပစ္စည်းတစ်ခု၏ တန်ဖိုးမှာ ၁၀၀ ကျပ်ဖြင့်လျှင် ရွေးနုတ်ရမည့် အဖိုးအခမှာ ၁၀၀ ကျပ်ပင်ဖြစ် ပါသည်။ ၉၉ ကျပ်သည် တူညီသော ရွေးနုတ်ခြင်းအဖိုးအခမဟုတ်သလို ၁၀၁ ကျပ်သည်လည်း တိကျသော ရွေးနုတ်ခြင်း (Ransom) အဖိုးအခမဟုတ်ပါ။ Ransom ၏ အဓိပ္ပါယ်မှာ သဘောတူညီထားသည့် အတိုင်း တူ ညီသော ရွေးနုတ်ခြင်းအဖိုးအခဖြစ်ပါသည်။ ဤသို့ဆိုလျှင် သခင်ယေရှုတစ်ဦးတည်းအားဖြင့် လူအပေါင်းအ တွက် တူညီသော ရွေးနုတ်ခြင်းအဖိုးအခကို မည်သို့ပေးနိုင်မည်နည်း? တူညီသော ရွေးနုတ်ခြင်း အဖိုးအခ၏ အဓိပ္ပါယ်နှင့်အညီ သခင်ယေရှု၏ အသက်သည် အခြားတစ်ယောက်သော သူအတွက်သာ ပေးနိုင်မည်ဖြစ်ပါ သည်။ သို့သော် သူသည် လောကီသားအားလုံးတို့၏ ကယ်တင်ရှင်ဖြစ်ကြောင်းကိုလည်း ကျွန်ုပ်တို့ တွေ့ရပါ သည်။ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း?

၁ယော ၄ : ၁၄ ၌ လောကီသားတို့၏ ကယ်တင်ရှင်ဖြစ်ကြောင်းကို အလွန်ရှင်းလင်စွာ တွေ့ရပါသည်။ လောကီသားတို့ကို ကယ်တင်သော သခင်ဖြစ်စေခြင်းငှါ လို့ပြောထားပါသည်။ ထိုအရာကို သင်လဲမြင်နိုင်မည် ဖြစ်သည်။ ဤသို့ဆိုလျှင် လောကီသားအားလုံး၏ ကယ်တင်ရှင်ဖြစ်လာရန် သခင်ယေရှုသည် မည်သူ့အတွက် အသေခံရပါမည်နည်း? လူသားအားလုံးအတွက် အကျိုးဖြစ်စေမည့်သူတစ်ယောက်အတွက် ယေရှုအသေခံရ မည်ဖြစ်ပါသည်။ ထိုသူသည် မည်သူဖြစ်မည်နည်း?

(ဂ) အာဒံ (သို့) လူသားမျိုးနွယ်အားလုံး၏ ဖခင်

အဖြေကို တ ၁၇ : ၂၆ ၌ တွေ့ရပါသည်။ လူအပေါင်းတို့သည် တသွေးတည်းဖြစ်ပြီး ဖခင်အာဒံ တစ်ဦး တည်းသာရှိကြပါသည်။ ဧဝမင်လျှင် အာဒံမှ ထွက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် တစ်ဦးနှင့်တစ် ဦး ဆက်နွယ်လျက်ရှိပြီး အာဒံမှ ဆင်းသက်လာကြသူများဖြစ်ကြပါသည်။

“ဘုရားသခင်သည် မြေတပြင်လုံး၌ နေရသော လူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့် ဖန်ဆင်းတော်မူ၍”

ထို့ကြောင့် အာဒံသည် အလွန်အရေးကြီးသော ပုဂ္ဂိုလ်ဖြစ်ပါသည် (V. I. P) ၊ လူသားမျိုးနွယ်အားလုံး၏ ဖခင်လည်းဖြစ်ပါသည်။ လူသားမျိုးနွယ်အား၏ ဦးခေါင်းလည်းဖြစ်ပါသည်။ လူသားမျိုးနွယ်အားလုံး၏ ကိုယ်စား လှယ်လည်းဖြစ်ပါသည်။ သူ့မှာဖြစ်ခဲ့သည့်အတိုင်း လူသားအားလုံး၌ ဖြစ်ခဲ့ပါသည်။ ဥပမာ - မိသားစု၌ ဖခင်၏ ကြိုးစားအားထုတ်မှုသည် ကောင်းမွန်လျှင် သားသမီးများ၌ အကျိုးသက်ရောက်မှုရှိပြီး ကျန်းမာလျှင် မကောင်း

သော ဆိုးကျိုးများကို သားသမီးများခံစားရသလို မိသားစုတစ်ခုလုံးကိုလည်း ထိခိုက်စေပါသည်။ ထိုနည်းတူ အာဒံ နှင့် လူသားမျိုးနွယ်အပေါင်းတို့၌ ဖြစ်ခဲ့ကြပါသည်။

အာဒံ နှင့် ပတ်သက်၍ အနည်းငယ် လေ့လာဖို့လိုအပ်ပါလိမ့်မည်။ သူ့ကို ဘုရားသခင်ဖန်ဆင်းသောအခါ၌ မည်ကဲ့သို့ ရှိပါသနည်း။ (က ၁ : ၂၆)

“ငါတို့ ပုံသဏ္ဍာန်နှင့်တညီတသဏ္ဍာန်တည်း လူကို ဖန်ဆင်းကြဖို့”

လူ၏ ဖန်ဆင်းခြင်းသည် မည်မျှလောက် အံ့ဩဘွယ်ရာကောင်းကြောင်း ဤအချက်က ဖော်ပြလျက်ရှိပါသည်။ စဉ်းစားကြည့်ပါ။ ဒီကနေ့ လူများသည် လူဟာ မျောက်မှ ဆင်းသက်လာကြောင်း သီအိုရီများကို ဦးစားပေးလျက်ရှိပါသည်။ ဒီကနေ့ ထင်ရှားသော ယုံကြည်ချက်များနှင့် သမ္မာကျမ်းစာမှ အလွန်တန်ဖိုးရှိသည့် အရာများကို နှိုင်းယှဉ်ကြည့်ပါ။ ဘုရားသခင်သည် အာဒံကို သူ၏ ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းခဲ့ပါသည်။ ဆိုလိုသည်မှာ သူသည် စုံလင်သောသူဖြစ်ပြီး သူ့၌ အသက်ပေးကာ ထိုအသက်အား ဆက်လက်တည်တံ့စေရန် အခြေအနေတချို့အောက်၌ မှန်ကန်စွာ ရွေးချယ်ရန် ထားထားပါသည်။ ထိုအခြေအနေကို (က ၂ : ၁၆ -၁၇) တွင် တွေ့ရပါသည်။

“ကောင်းမကောင်းသိကျွမ်းရာအပင်မှတစ်ပါး ထိုအပင်၏ အသီးကိုမစားရ စားသောနေ့တွင် ဧကန်အမှန်သေရမည်။”

ဤအရာသည် နာခံခြင်းကို တောင်းဆိုသော အမိန့်တော်ဖြစ်ပါသည်။ ဘုရားသခင်သည် အာဒံ နှင့် ဧဝကို နားမထောင်ခဲ့လျှင် အပြစ်စီရင်မည်ဟု သေချာစွာ မှာထားခဲ့ပါသည်။ ထို့နောက်ဘာဖြစ်ခဲ့ပါသနည်း?

ကနဦး၌ အာဒံနှင့်ဧဝသည် အလွန်ပျော်ရွှင်ပြီး ကောင်းကြီးမင်္ဂလာနှင့် ပြည့်ဝသောအသက်တာကို ရရှိခဲ့ကြပါသည်။ အရာအားလုံးအတွက် စိုးရိမ်စရာမရှိပါ။ အိမ်ငှားဖို့ မစိုးရိမ်ရပါ။ အလုပ်အတွက်မစိုးရိမ်ရပါ။ ငွေကြေးအတွက် မစိုးရိမ်ရပါ။ အနာဂတ်အတွက် မစိုးရိမ်ရပါ။ ဘာဆိုဘာမျှ မစိုးရိမ်ရပါ။ အောင်မြင်ဖို့ အတွက် ရန်ကန်စရာမလိုပါ။ အစားအစာလည်း ကြွယ်ဝစွာရှိပါသည်။ အရသာရှိသော အစာများ၊ မွှေးကြိုင်သောအရာများလဲရှိကြပါသည်။ ဧဒင်ဥယျာဉ်၏ အခြေအနေကို ခေတ္တခန့် မျက်စိမှိတ်လျက် စဉ်းစားကြည့်ပါ။ အမျိုးမျိုးသော အသီးအနှံများမှာ အစားအစာဖြစ်ပါသည်။ ဒီကနေ့ အသီးကိုစားဖို့ အလွန်ခက်ခဲကြပါသည်။ လိုအပ်၍ ဆရာဝန်ညွှန်ကြားမှသာ ကျန်းမာရေးအတွက် စားကြပါသည်။ ထိုအခါ ဖျားနာခြင်း မှ ပျောက်ကင်းကြပါသည်။ အဘယ်ကြောင့်ဆိုသော် အသီးများသည် အသက်အတွက် အစာဖြစ်သောကြောင့် ဖြစ်ပါသည်။ ယခုလဲအသီးများသည် အာဒံ နှင့် ဧဝ အသက်ရင်ရပ်တည်နိုင်ရန်အတွက် သူတို့၏ အစာများဖြစ်ကြပါသည်။ အာဒံ နှင့် ဧဝ သည် တစ်ဦးနှင့်တစ်ဦး စားသောက်ခြင်းများ၌ ပျော်ရွှင်သည့်အချိန်များစွာ ရှိခဲ့ကြမည်ဖြစ်ပါသည်။ သူတို့သည် ဧဒင်ဥယျာဉ်၌ အတူတကွ လမ်းလျှောက်ခဲ့ကြမည်ဖြစ်သည်။ တစ်ရက်သော အချိန်၌ ဧဝ တစ်ယောက်တည်းရှိပြီး အာဒံမှာ ဧဝနှင့်အတူ မရှိပါ။ ထိုအချိန် ဧဝဘာကိုမြင်ခဲ့သနည်း? မြေသည် ဘုရားသခင်တားမြစ်ထားသော အပင်၏အသီးကို စားနေသည်ကို မြင်ခဲ့ပါသည်။ (က ၂ : ၁၆ - ၁၇) မြေသည် ဘယ်လိုသေမလဲ ဆိုတာကို သူမသည်ကြည့်ရန် စဉ်းစား

ခဲ့ပါသည်။ သူမ ထိုင်ပြီး ကြည့်ခဲ့ပါသည်။ ကြည့်ခဲ့ပါသည်။ သို့သော်ဘာမျှ မဖြစ်လာခဲ့ပါ။ ထို့ကြောင့် (က ၃:၁) သည် မြေမှ ဧဝအား စကားပြောခဲ့သောအရာဖြစ်ပါသည်။

“မြေသည် ထာဝရအရှင် ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကားတို့ထက် လိမ္မာသည် ဖြစ်၍ မိန်းမအား သင်တို့သည် ဥယျာဉ်၌ရှိသမျှသော အပင်တို့၏ အသီးကို မစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့် တော်မူသလောဟု မေး၏။”

ဤနေရာ၌ မြေသည် နှုတ်အားဖြင့် စကားပြောခဲ့ပါသလား? လုံးဝမဟုတ်ပါ။ တခြားပုံစံတမျိုးဖြင့် စကားပြောခဲ့ခြင်းဖြစ်ပါသည်။ စကားလုံးဖြင့် မဟုတ်ပါ အမူအယာအားဖြင့် ဖြစ်ပါသည်။ အပြုအမူသည် စကားလုံးထက် အသံပိုကျယ်ပါသည်။ ထို့ကြောင့် တားမြစ်ထားသော အပင်၏အသီးကို စားနေခြင်း၊ မသေဘဲရှိနေခြင်းသည် ဧဝအား အမူအယာအားဖြင့် စကားပြောခြင်းဖြစ်သလို ဧဝအဖို့ ဘုရားသခင်၏ အမိန့်တော် အပေါ် သံသယဖြစ်စရာ မေးခွန်းပုံစံဖြစ်ခဲ့ပါသည်။(?) သူမသည် သူ့နလုံးသားထဲမှ ဘုရားသခင်၏ နတ်ကပတ်တော်ကို ပြန်လည် အတည်ပြုခဲ့ပါသည်။

က ၃ : ၂ - ၃ - ဥယျာဉ်အလယ်၌ ရှိသောအပင်၏ အသီးကိုကား မကိုင်မစားဘဲနေကြလော့၊ သို့မဟုတ် သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြေအားဆို၏။

ဧဝသည် သူမ၏ နလုံးသားထဲ၌ ဘုရားသခင်အမိန့်တော်ကို မှတ်သားထားပါသည်။ သို့သော် အမှန်တကယ်မှာ သူမသည် အနည်းငယ်ချွဲကာ ပြောဆိုခဲ့ပါသည်။ မကိုင်မစားဘဲ ဤအရာသည် ဘုရားသခင်အမိန့်တော်၏ အစိတ်အပိုင်းမဟုတ်ပါ အနည်းငယ်ပုံကြီးချွဲကာ ပြောခဲ့ခြင်းဖြစ်ပါသည်။ ထိုအချိန်ကတည်းက ဤအရာသည် အမျိုးသမီးများအတွက် အားနည်းချက်တစ်ခုဖြစ်လာခဲ့ပါသည်။ ထို့ကြောင့် မြေ၏ အမူအယာနှင့် စာတန်၏ အကြံပူးပေါင်းလုပ်ဆောင်ခြင်းကို (က ၃ : ၄ -၆) တွင် တွေ့ရပါသည်။

သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ် အကြောင်းမူကား ထိုအသီးကို စားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆို၏။ ထိုအပင်သည် စားဘွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှါ နှစ်သက်ဖွယ်ကောင်းသောအပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင် အသီးကို ယူ၍စား၏ မိမိခင်ပွန်းအားလည်း ပေး၍ သူသည်လဲစား၏။

ဤနေရာ၌ စာတန်သည် မြေအားဖြင့် ဧဝအပေါ် လိမ်ညှာလှည့်ဖြားခဲ့ခြင်းဖြစ်ပါသည်။ ပထမဆုံး လိမ်ညှာခြင်းလည်းဖြစ်ပါသည်။ ဤအကြောင်းကြောင့် စာတန်သည် မုသာ၏အဖဖြစ်လာခဲ့ပါသည်။ (ယော ၈ : ၄၄) ၊ အပြစ်နှင့် နားမထောင်ခြင်းသို့ ဦးဆောင်သော မေးခွန်းတစ်ခုဖြစ်ခဲ့ပါသည်။ ဤပထမဆုံးမေးခွန်းသည် မြေအားဖြင့် မေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မေးခွန်း၏ အမှတ်လက္ခဏာမှာ မြေ၏သဏ္ဍာန်နှင့်တူနေခြင်းဖြစ်ပါသည်။ သို့သော် အပိုဒ်ငယ် (၆) ၌ အာဒံလည်း ထိုအသီးကိုစားသည်ကို တွေ့ရပါသည်။ အာဒံသည် ဧဝကဲ့သို့ လှည့်ဖြားခြင်းကိုခံရပြီး စားခြင်းမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် (၁တီ ၂ : ၁၄) ၌ ဖော်ပြထားပါသည်။

“အာဒံသည် လှည့်ဖြားခြင်းကိုမခံ မိန်းမသည် လှည့်ဖြားခြင်းကိုခံ၍ လွန်ကျူး၏”

အကယ်၍ အာဒံသည် လှည့်ဖြားခြင်းကို မခံရဘူးဆိုလျှင် အဘယ်ကြောင့် အသီးကို စားခဲ့ပါသနည်း? ဧဝအပေါ်ထားသော သူ၏ နက်နဲသောမေတ္တာသည် ဧဝမရှိလျှင် အသက်ရှင်ဖို့ မဖြစ်နိုင်ဟု စဉ်းစားစရာ အ

ကြောင်းဖြစ်စေခဲ့ခြင်းကြောင့် စားခဲ့ခြင်းဖြစ်ပါသည်။ ဒီကနေ့ ချစ်သောသူများ စွန့်ခွာခဲ့ခြင်းကြောင့် များစွာသော စုံတွဲများတွင် ဖြစ်လေ့ရှိသည့်အတိုင်း အာဒံလည်း ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ဤအရာသည် သူ၏ဇနီးအတွက် ကိုယ့်ကိုကိုယ် အဆုံးစီရင်ရန် အပ်နှံခဲ့ခြင်းဖြစ်ပါသည်။ ဟုတ်ပါသည်။ ဧဝကို မဖန်ဆင်းခင် သူတွေ့ကြုံခဲ့ရသော အထီးကျန်ခြင်းကို စဉ်းစားသောအခါ တစ်ယောက်တည်းရှိနေခြင်းထက် ဧဝနည်းတူ နားမထောင်ခြင်းနှင့် သေခြင်းသို့ လိုက်ခြင်းသည် ပို၍သင့်တော်သည်ဟု နှိုင်းယှဉ်ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်ပါသည်။ ထို့နောက် မည်ကဲ့သို့ အကျိုးဆက်များဖြစ်ခဲ့ပါသနည်း? အဖြေကို (ဧရာ ၅ : ၁၂) တွင် တွေ့ရပါသည်။

“အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်း တရားဝင် သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ကြ၏။”

ယခုဆိုလျှင် အာဒံသည် အပြစ်ကြောင့် သေခြင်းတရား၏ စီရင်ခြင်းအောက်ရောက်နေပါသည်။ သို့သော် ဆက်လက်၍ ကြည့်သောအခါ လူအပေါင်းတို့သည်လည်း အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ကြ၏ ဆိုသည်မှာ မည်သို့သော အဓိပ္ပါယ်ဖြစ်ပါသနည်း? လူအပေါင်းသည် အာဒံကဲ့သို့ မွေးဖွားလာကတည်းက ဖြောင့်မတ်ပြီး မိမိအလိုဆန္ဒအတိုင်း အပြစ်ကျူးလွန်သောကြောင့် အပြစ်သားဖြစ်ခဲ့ကြပါသလား? မဟုတ်ပါ ဤနေရာ၌ အလွန်ခြားနားပါသည်။

က ၃ : ၂၃ - ၂၄ - ဒေဠ်ဥယျာဉ်ထဲက လွတ်လိုက်တော်မူ၏ ထိုသို့ လူကို နှင်ထုတ်ပြီးလျှင် အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှါ မီးစက်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ ဘက်၌ ထားတော်မူ၏။

အပြစ်ကျူးလွန်ပြီးနောက် အပြစ်အတွက် သေခြင်း၏ စီရင်ခြင်းအောက်မှာရှိသော အာဒံ နှင့် ဧဝ တို့ကို အဲဒီအခြေအနေအတိုင်း ဒေဠ်ဥယျာဉ်ထဲမှ နှင်ထုတ်လိုက်ပါသည်။ ဤခြေအနေအတိုင်း သားဦး ကာကုန် ကို စတင်ဖွားမြင်ခဲ့ပါသည်။

က ၄ : ၁ - လူအာဒံသည် မယားဧဝနှင့် ဆက်ဆံသဖြင့် ဧဝသည် ပဋိသန္ဓေစွဲ၍ ကာကုန်ကို ဖွားမြင်လျှင် ထာဝရဘုရား၏ လူကို ငါပြုဟုဆိုလေ၏။

သို့သော် အာဒံ၏ သားသမီးများသည် မွေးစကပင် ဖြောင့်မတ်သောသူမဟုတ်ကြပါ။ သူတို့သည် အပြစ်နှင့် သေခြင်းတရားအောက်မှာ ရှိနေသော မိဘများအတိုင်း တူညီသော အခြေအနေ၌ မွေးဖွားခဲ့ကြပါသည်။ သူတို့၏ မိဘများမှ အပြစ်နှင့်သေခြင်းကို အမွေခံခဲ့ကြပါသည်။ (ဆာလံ ၅၁ : ၅) ၌ ရှင်းလင်းစွာ တွေ့ရပါသည်။

“အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၏ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ကပင် အပြစ်စွဲပါ၏”

ဤအချက်သည် မွေးစကပင် အပြစ်ပါလျက်ရှိကြောင်း (သို့) အမွေခံတဲ့အခြေအနေကို ပြောနေခြင်းဖြစ်ပါသည်။ ထို့ကြောင့် တစ်လောကလုံးသည် ဖခင်အာဒံ နှင့် မိခင်ဧဝ အားဖြင့် အပြစ်နှင့်သေခြင်းကို အမွေခံသည့် အခြေအနေ၌ မွေးဖွားလာခဲ့ကြပါသည်။ ဤအရာကို နားလည်မည်ဆိုလျှင် သခင်ယေရှု၏ စကားကိုလည်း နားလည်မည်ဖြစ်သည်။

“လု ၉ : ၆၀ - လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေ”

ဤကျမ်းပိုဒ်ကို မွတ်စလင်ညီအစ်ကိုများ ရေးသားထားသည့် သမ္မာကျမ်းစာမှ အမှားများ စာအုပ်တွင် ဖော်ပြထားပါသည်။ ထိုစာအုပ်ထဲ၌ လူသေတို့သည် လူသေတို့ကိုမည်ကဲ့သို့ သင်္ဂြိုဟ် နိုင်မည်နည်း။ မဖြစ်နိုင်သော အရာဖြစ်သည်ဟု ပြောဆိုမေးမြန်းထားပါသည်။ ထို့အတူ များစွာသော ခရစ်ယာန်များသည်လည်း မွတ်စလင်တို့၏ ယူဆချက်သည် မှန်ကန်သည်ဟု တန်းတူရှုထောင့်ထွေးလျက်ရှိကြပါသည်။ ဤနေရာ၌ သခင်ယေရှုဆိုလိုသည့်အဓိပ္ပါယ်မှာ ဘုရားအမြင်၌ လောကသားအားလုံးတို့သည် သေခြင်းတရားအောက်မှာ ရှိနေပြီး အသက်ရှင်လျက်သေနေသော သူများဖြစ်ကြသည်ကို ရည်ညွှန်းပါသည်။ အသက်ရှင်ဖို့အခွင့်အရေး မရှိသူများဖြစ်ကြပါသည်။ ထို့ကြောင့် သေနေသည့် အခြေအနေ နှစ်မျိုးသည် လောကသားတိုင်း၌ ရှိကြပါသည်။

ရှင်လျက်သေနေသောသူများမှာ သေခြင်းတရား၏ စီရင်ခြင်းအောက်၌ အသက်ရှင်နေသော လောကသားအားလုံးကို ရည်ညွှန်းပြီး သေလျက်ရှိသော လူသေတို့မှာ သေခြင်း၏ စီရင်ခြင်းကို ပြည့်စုံသွားသောသူများကို ရည်ညွှန်းပါသည်။ မြေမှုန့်သည် မြေမှုန့်သို့ ပြန်သွားရမည်ဟု ပြောဆိုခြင်းခံရသူများဖြစ်ပါသည်။ ထို့ကြောင့် သခင်ယေရှုသည် လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေဟု ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။

(ဂ) ဘုရားသခင်၏ ကယ်တင်ခြင်း

ယခုသေလျက်ရှိနေသော လူသားအားလုံးကို ကယ်တင်ရန် မည်ကဲ့သို့ လုပ်ဆောင်နိုင်ပါမည်နည်း? ဘုရားသခင်၏ ပညတ်တရားမှ တောင်းဆိုသည့်မှာ အသက်အတွက်အသက် ဖြစ်ပါသည်။ လောကသား အားလုံး၏ အသက်ကို ကယ်တင်ရန် တစ်ယောက်သောသူ၏ အသက်နှင့်လဲလှယ်ရန် ပူဇော်ရန် လိုအပ်ပါသည်။ (ထွ ၂၁ : ၂၃ - ၂၅)

ယနေ့များစွာသော နိုင်ငံများတွင် သူတို့၏ နိုင်ငံလွတ်လပ်ရေးအတွက် အသက်စွန့်စားခဲ့သော အာဇာနည်များရှိကြပါသည်။ လောကသားအားလုံးကို ကယ်တင်ရန် အသက်စွန့်မည့်သူများ မရှိနိုင်ဘူးလား? မြောက်များစွာရှိနိုင်ပါသည်။ သို့သော် (ဆာ ၄၉ : ၇) ၌ မကယ်တင်နိုင်ကြောင်း ရွေးနုတ်ရန်အဖိုးကို မပေးနိုင်ကြောင်း ပြောထားပါသည်။

“မိမိညီအစ်ကိုကို အဘယ်သူမျှ အလျင်မရွေးနိုင် ရွေးရန်အဖိုးကို ဘုရားသခင်၌ မပေးနိုင်”

အဘယ့်ကြောင့်ဆိုသော် အာဒံ၏ သားသမီးများသည် အာဒံအပြစ်၌ မကျဆင်းခင် သူ၏အခြေအနေနှင့် တူညီခြင်းမရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် အာဒံ၏ သားသမီးများသည် လူသားမျိုးနွယ်ကို မကယ်တင်နိုင်ပါ။ ဤအခြေအနေသည် အာဒံ နှင့် လူသားအပေါင်းကို ကယ်တင်ရန် ဖြောင့်မတ်သော သူတစ်ဦးကို တောင်းဆိုထားပါသည်။ ထို့ကြောင့် သေခြင်းမှ လူသားများကို ကယ်တင်ရန် ရွေးနုတ်ခြင်းအဖိုးအခကို မည်သူပေးနိုင်မည်နည်း? ဟုတ်ပါသည် ဘုရားသခင်တစ်ပါးတည်းသာရှိပါသည် ဘုရားသခင်သည် မည်ကဲ့သို့ ကယ်တင်မည့် အကြောင်းကို (ဟောရှေ ၁၃ : ၁၄) တွင် တွေ့ရှိရပါသည်။

“သူတို့ကို မရကာနိုင်ငံတန်ခိုးမှ ငါကယ်လွှတ်မည် သေမင်းလက်မှ လည်းရွေးမည်”

မည်ကဲ့သို့ ဘုရားသခင်သည် ရွေးနုတ်ခဲ့ပါသနည်း? ရွေးနုတ်ရင်ကို စေလွှတ်ခြင်းအားဖြင့် ဖြစ်ပါသည်။

ယော ၃ : ၁၆ - မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားအပေါင်း တို့ကို ချစ်တော်မူ၏

မှန်ပါသည်။ ရွေးနုတ်ခြင်းအဖိုးအခအဖြစ် သူ၏တစ်ပါးတည်းသော သားတော်ကို စေလွှတ်ခဲ့ပါသည်။ ဤထင်ရှားသော ကျမ်းညွှန်း၏ အဆက်အစပ်နှင့် နောက်ခံအခြေအနေကို သင်နားလည်ခဲ့မည်ဖြစ်ပါသည်။ လူ သားများအပေါ် ဘုရားသခင်၏ မေတ္တာတော်သည် အလွန်ကြီးမားလှပါသည်။ “လောကီသားတို့ကို ချစ်တော်မူ ၏” ဟူသောအချက်သည် အလွန်အရေးကြီးသည့် တူညီသော ရွေးနုတ်ခြင်း အဖိုးအခကို ဖြစ်ပေါ်စေခဲ့ပါသည်။

(ဃ) အာဒံအတွက် တူညီသော ရွေးနုတ်ခြင်းအဖိုးအခ

ကောင်းကင်ဘုံမှ သခင်ယေရှုသည် မည်ကဲ့သို့ အာဒံ နှင့် တူညီနိုင်ပါမည်နည်း? (ဆာ ၈ : ၅) တွင် လူ သားကို ဖန်ဆင်းစက အခြေအနေကို တွေ့ရပါသည်။

“သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်တော်မူပြီ”

ဤနေရာ၌ လူသားကို ဖန်ဆင်းစဉ်က ကောင်းကင်တမန်ထက် အနည်းငယ်နှိမ့်၍ ဖန်ဆင်းကြောင်းကို တွေ့ရပါသည်။ ထို့ကြောင့် သခင်ယေရှုသည် အာဒံအတွက် တူညီသော ရွေးနုတ်ခြင်းအဖိုးအခအဖြစ် မည်သို့ ဖြစ်နိုင်မည်နည်း? မည်ကဲ့သို့ သခင်ယေရှုသည် အာဒံအတွက် “အသက်အတွက်အသက်” ဖြစ်နိုင်မည်နည်း? အ ဖြေကို (ဟောပြော ၂ : ၉) တွင် တွေ့ရပါသည်။

“ယေရှုသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက်ကြောင့် ကောင်းကင် တမန်တို့ အောက်၌ အနည်းငယ်နှိမ့်ပြီးမှ အသေခံရသောကြောင့်”

ဟုတ်ပါသည်။ သခင်ယေရှုသည် အာဒံကဲ့သို့ ဖြောင့်မတ်သူ အဖြစ်လောကကို ကြွဆင်းလာခြင်းဖြစ်ပါ သည်။ သူသည် အညစ်အကြေးနှင့် ကင်းစင်လျက် အပြစ်ရှိသူတို့နှင့် မဆက်ဆံဘဲ မွေးဖွားခဲ့ပါသည်။ (ဟော ၇ : ၂၆) ၊ သူသည် ဒုတိယ အာဒံဖြစ်လာခဲ့ပါသည် (၁ကော ၁၅:၄၅) ဒုတိယဖြောင့်မတ်သောသူလည်းဖြစ်ပါ သည်။

“ရှေးဦးစွာသော လူအာဒံသည် အသက်ရှင်သော သတ္တဝါဖြစ်၏ ဟုလာသတည်း၊ ယခုတွင် နောက်ဆုံးဖြစ်သော အာဒံမူကား အသက်ရှင်စေတတ်သော ဝိညာဉ်ဖြစ်၏”

ထို့ကြောင့် အာဒံအတွက် တူညီသော အဖိုးအခကို တွေ့ရှိခဲ့ပြီဖြစ်ပါသည်။ အသက်အတွက် အသက်ကို လည်း တွေ့ရှိခဲ့ပြီဖြစ်ပါသည်။ ဤအရာမှာ တူညီသော ရွေးနုတ်ခြင်း အဖိုးအခသဘောတရားပင်ဖြစ်ပါသည်။


မာ ၁၀ : ၄၅ - မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာ ကြွလာသတည်း ဟု မိန့်တော်မူ၏

တူညီသောရွေးနုတ်ခြင်းအဖိုးအခ၏ လုပ်ဆောင်မှုကို နိဂုံးမချုပ်ခင် ကြီးမြတ်တော်မူသော ကယ်တင်ရှင် နှင့် သူ၏နက်နဲသော ယဇ်ပုဇော်ခြင်းကို အနည်းငယ်လေ့လာကြမည်ဖြစ်ပါသည်။

(င) တူညီသော ရွေးနုတ်ခြင်းအဖိုးအခအတွက် သခင်ယေရှုကြွဆင်းလာခြင်း

၂ကော စ : ၉ - ငါတို့သခင်ယေရှုသည် စည်းစိမ်ရှိသော်လည်း ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည် စည်းစိမ်ရှိစေခြင်းငှါ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့ သိကြ၏

မည်သည့်အဓိပ္ပါယ်ရှိပါသနည်း? ၎င်းကို ပိုမိုရှင်းလင်းစေရန် ဥပမာတစ်ခုကို လေ့လာကြမည် ဖြစ်ပါသည်။ အာဒံ၏ ဖြောင့်မတ်ခြင်းတန်ဖိုးကို (၁၀၀) အဖြစ် အကြမ်းဖျင်း ခွဲဝေသတ်မှတ်ကြသည် ဆိုပါစို့။ ပြီးနောက် ကာကုန် နှင့် အာဗေလသည် (၁၀၀) ထက်နည်းသော အခြေအနေ၌ မွေးဖွားလာခဲ့ကြသည်။ ၎င်းတို့ကို (၉၀) သို့ (၉၅) ဟူ၍ ကျွန်ုပ်တို့ အကြံပြုစဉ်းစားမိပါသည်။ ထိုအချိန်မှ စတင်ကာ လူသားမျိုးနွယ်များ၏ အရည်အသွေးများနှင့် ကိုယ်ကျင့်သိက္ခာများသည် ဖြောင့်မတ်ခြင်းမှ ပို၍ ပို၍သာ ကျဆင်းလာခဲ့ကြပါသည်။ ဒီကနေ့ ကျွန်ုပ်တို့အား လုံး၏ အခြေအနေတန်ဖိုးသည် (၁) နှင့် (၁၀) ကြား၌သာ ရှိကြမည်ဖြစ်သည်။ တစ်ချို့မှာ တနေကုန် မူးယစ်ပျော်ပါးကာ ကိုယ်ကျင့်သိက္ခာပိုင်း၌ ပို၍ ကျဆင်းကြပြီး ၎င်းတို့၏ တန်ဖိုးမှာ ½ (သို့) ¼ သာရှိမည်ဟု ပြောဆိုနိုင်ပါသည်။ ယခု သခင်ယေရှု၏ ကောင်းကင်ဘုံဆိုင်ရာ ဖြောင့်မတ်ခြင်းတန်ဖိုးကို တစ်သိန်း (၁၀၀၀၀၀) ဟု နှိုင်းယှဉ်ပါမည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍ အောက်ဖောက်ပြပါ ရုပ်ပုံအားဖြင့် ပိုမိုရှင်းလင်းနိုင်ပါသည်။



တစ်သိန်းနှင့်တစ်ရာ ကွာခြားမှုကို စဉ်းစားကြည့်ပါ။ ထို့နည်းတူ သခင်ယေရှုသည် တူညီသော ရွေးနတ်ခြင်း အဖိုးအခဖြစ်လာရန် မည်မျှလောက် မိမိကိုယ်ကို နှိမ့်ချခဲ့ရပါသနည်း။ သူသည် အလွန်မြင့်မြတ်သော ကောင်းကင်ဘုံဆိုင်ရာ အသက်စည်းစိမ်ရှိခဲ့ပြီး အလွန်ကွာသေးသော အနိမ့်ဆုံးအသက်တာသို့ ဆင်းသက်ကာ

ဆင်းရဲခဲပါသည်။ ထိုမျှသာမက သခင်ယေရှုနှင့် ပတ်သက်၍ အချက်အလက်အချို့ကိုလည်း လေ့လာကြည့်ကြ မည်ဖြစ်ပါသည်။

ဇိ ၂:၇ - မိမိအသရေကို စွန့်၍ အစေခံကျွန်၏ သဏ္ဍာန်ကို ယူဆောင်လျက် လူကဲ့သို့သော အဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။

မည်သည့်အဓိပ္ပါယ်ရှိပါသနည်း၊ ဤကျမ်းညွှန်း၌ ငှက်ထားသည့် နက်နဲသောအရာကို အောက်ဖော်ပြပါ ဥပမာအားဖြင့် နားလည်နိုင်မည်ဖြစ်ပါသည်။

ဤကမ္ဘာမြေကြီးသည် အမှန်တကယ် မည်မျှလောက်ကြီးပါသနည်း? ကျွန်ုပ်တို့နှင့် အခြားဖန်ဆင်းထားသော အရာများသည် ဤကမ္ဘာမြေကြီး၌ မည်မျှလောက်ရှိကြပါသနည်း? ငါးကမ္ဘာ၊ တိရစ္ဆာန်ကမ္ဘာ၊ ငှက်ကမ္ဘာ၊ ပိုးမွှားကမ္ဘာများလည်း ရှိကြပါသည်။ ယခုပိုးမွှားကမ္ဘာမှ ပိုးဟပ်အကြောင်း အနည်းငယ်လေ့လာကြမည်။ သူတို့သည် အလုပ်များပြီး သူတို့ ကမ္ဘာသည် ပျာယာခတ်နေသော နေရာတစ်ခုလည်းဖြစ်ပါသည်။ မှောင်မိုက်သော နေရာများ၌ သူတို့နေထိုင်ရန် အိမ်များရှိကြပါသည်။ သူတို့၌ မိသားစုရှိပါသလား? ဟုတ်ကဲ့ ရှိကြပါသည်။ သူတို့မှာ အလုပ်လည်းရှိကြပါသည်။ အစာကို စုဆောင်းဖို့နှင့် အသက်ရှင်နိုင်ရန် အလုပ်များနေသောသူများဖြစ်ကြပါသည်။

ဤပိုးဟပ်ကမ္ဘာသည် ကယ်တင်ရှင် (သို့) ရွေးနုတ်ရှင်ကို ယခုလိုအပ်နေကြောင်း စဉ်းစားကြည့်ပါ။ ဤပိုးဟပ်ကမ္ဘာကို ရွေးနုတ်ရန် လူသားများထဲမှ ကိုယ့်အလိုဆန္ဒဖြင့် ပိုးဟပ်ကဲ့သို့ ပြောင်းလဲကာ သူတို့နှင့် အတူ နှစ်ပေါင်းများစွာ နေထိုင်ပြီး သူတို့ကြားထဲ၌ အသေဆိုးဖြင့် အသေခံမည့်သူ တစ်စုံတစ်ယောက်ကိုလိုအပ်လျက် ရှိပါသည်။ သင်သည် အဆင်သင့်ဖြစ်နိုင်မည်လား? ပိုးဟပ်များ၏ အခြေအနေ၊ အစားအစာနှင့်အသက်ရှင် နေထိုင်သည့် ဧရိယာများကို ခေတ္တစဉ်းစားကြည့်မည်ဆိုလျှင် လုံးဝရံရာစရာ အသရေပျက်စေသည့် စဉ်းစားမှုကို ဖြစ်စေပါသည်။ ထို့နည်းတူ ကောင်းကင်သား သခင်ယေရှုအနေဖြင့် ယခုလက်ရှိ လူသားများ၏အခြေ အနေ၊ အပြစ်နှင့် အပြစ်၏လမ်းများသည် မည်မျှလောက် ရွံရှာစရာ၊ အသရေပျက်စရာဖြစ်ခဲ့ပါမည်နည်း? ဟုတ်ပါသည် ပိုးဟပ်ကဲ့သို့ပင်ဖြစ်ပါသည်။ တကယ့်အံ့ဘွယ်ကယ်တင်ရှင်ဖြစ်ပါသည်။

သင်နှစ်သက်သော အစားအစာကို စားခွင့်မရှိတော့ခြင်း၊ သင်ကြိုက်နှစ်သက်သော အဝတ်နှင့် ဘိနပ်များကို စီးခွင့်မရှိတော့ခြင်း၊ သင်နှစ်သက်သော ခရီးများကိုသွားခွင့် မရှိတော့ခြင်း၊ အလွန်ဆင်းရဲသော ပတ်ဝန်းကျင်အနေအထား၌ တဖြည်းဖြည်းနေထိုင်လာရခြင်းစသည့် သင်၏ အသက်တာသည် နေ့စဉ်ဆင်းရဲခြင်းသို့ နိမ့်ဆင်းလာပုံ စဉ်းစားကြည့်ပါ။ ဤအတွေ့ အကြုံများသည် သခင်ယေရှုအသက်တာ၌ ဖြစ်ပျက်ခဲ့သော အရာအချို့ ဖြစ်ပါသည်။ ထို့ကြောင့် ဤအရာမှာ လူသားအားလုံးအတွက် ဘုရားသခင်စေလွှတ်တော်မူခဲ့သည့် အသက်အတွက်အသက် တူညီသော ရွေးနုတ်ခြင်းအဖိုးအခ ဖြစ်ခဲ့ပါသည်။

(စ) တူညီသော ရွေးနုတ်ခြင်းအဖိုးအခ၏ လုပ်ဆောင်ချက်

ဤတူညီသော ရွေးနုတ်ခြင်းအဖိုးအခအားဖြင့် ဘုရားသခင်၏ လုပ်ဆောင်မှုနှင့် လူသားမျိုးနွယ် အားလုံး၏ လွတ်မြောက်ခြင်းကို နိဂုံးအနေဖြင့် ကြည့်ရှုသွားမည်ဖြစ်ပါသည်။

**၁ကော ၁၅ : ၂၁ - သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့ သေသောသူတို့၏ ထမြောက်
ခြင်းတရားသည် လူအားဖြင့် တည်လျက်ရှိ၏။**

ဟုတ်ပါသည် လူတယောက်အားဖြင့် သေခြင်းတရားသည် လူအပေါင်းတို့အပေါ်သို့ ရောက်ရှိခဲ့ပြီး အခြား
တယောက်သော လူအားဖြင့် လူအပေါင်းမှာ လွတ်မြောက်ခွင့်ရရှိကြပါသည်။

ဤလူနှစ်ယောက်မှာ မည်သူတွေဖြစ် ပါသနည်း?

**၁ကော ၁၅ : ၂၂ - လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ ရောက်သည့်နည်းတူ လူအပေါင်းတို့သည်
ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ကြလေတုံ**

လူအပေါင်းမှာ မည်သူတွေနည်း? သူတို့သည် အာဒံ၏ သားသမီးများဖြစ်ကြပါသည်။ တစ်လောကလုံး
ရှိ လူသားများဖြစ်ကြပါသည်။ ဒီကနေ့ သူတို့ကို ခြားနားသော နာမည်များဖြင့် ခေါ်ကြပါသည်။ ဟိန္ဒူ၊ မွတ်စလင်၊
ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဘုရားမဲ့ စသဖြင့် ခေါ်ကြပါသည်။ ဤအရာသည် အလွန်ဝမ်းမြောက်ဝမ်းသာစ
ရာ သတင်းဖြစ်ပါသည်။ လူအပေါင်းဝမ်းမြောက်ဝမ်းသာစရာသတင်း ဖြစ်ပါသည်။ ၎င်းသည် အာဒံ၏ သားသမီး
အားလုံးကို ရည်ညွှန်းပါသည်။ ထို့ကြောင့် အာဒံ၌ရှိသော လူအပေါင်းအတွက် သခင်ယေရှုသည် အသေခံခဲ့
ကြောင်း ကျွန်ုပ်တို့ တွေ့မြင်ခဲ့ပြီး ဖြစ်ပါသည်။ ယခုတဖန်အစ၌ ဖတ်ရှုခဲ့သော (ယော ၁၂: ၃၂) ကို ကျွန်ုပ်တို့ စိတ်
ထဲမှာ ပြန်လည်သတိရကြည့်ပါ။

“ငါသည်လည်း မြေကြီးနှင့်ခွဲ၍ မြောက်ထားခြင်းကို ခံရလျှင် လူအပေါင်းတို့ကို ငါထံသို့ ငါဆွဲမည်။”

ဤအရာမှာ သခင်ယေရှုသည် ကားတိုင်ပေါ်၌ အသေခံခြင်း (သို့) ရွေးနုတ်ခြင်း (သို့) ကယ်တင်ခြင်းကို
ရည်ညွှန်းကြောင်း ကျွန်ုပ်တို့ တွေ့မြင်ခဲ့ပြီဖြစ်ပါသည်။ ထိုရွေးနုတ်ခြင်းအဖိုးအခအားဖြင့် ဘုရားသခင်၏ အချိန်
တန်သောအခါ သေလွန်သောသူများ ရှင်ပြန်ထမြောက်လာမည့်အရာသည် စစ်မှန်သော မျှော်လင့်ခြင်းဖြစ်
ကြောင်းကိုလည်း ကျွန်ုပ်တို့ မြင်တွေ့ခဲ့ပြီးဖြစ်ပါသည်။ ဟုတ်ပါသည်။ လူအပေါင်းသည် သေခြင်းမှ ထမြောက်ကြ
မည်ဖြစ်ပါသည်။ သို့ဖြစ်၍ သင်၏ အိမ်နီးချင်းများ၊ သူငယ်ချင်းများထံ သွား၍ ဤဝမ်းမြောက်ဖွယ်ရာ သတင်းစ
ကားကို ကြားပြောခြင်းအားဖြင့် ဂုဏ်ယူဝမ်းမြောက်ပါ။ အာမင်။

သို့သော် ဤရှင်ပြန်ထမြောက်ခြင်းသည် မည်ကဲ့သို့ဖြစ်လာမည်နည်း? မည်သည့်အခြေအနေနှင့် တူ
မည်နည်း? တူညီသော ရွေးနုတ်ခြင်းအဖိုးအခ၏ အလုပ်နှင့်ရလဒ်ကို ကားတိုင်၏ နက်နဲခြင်း အပိုင်း (၂) တွင်
ဆက်လက်လေ့လာရမည်ဖြစ်ပါသည်။



